



သင်
စိုးရိမ်ပူပန်နေသလား။
ကျွန်ုပ်တို့ သိရန်လိုအပ်သည်။

အကယ်၍ သင် သို့မဟုတ် သင် စောင့်ရှောက်ပေးနေရသူ ပို၍နေထိုင်မကောင်းဖြစ်လာလျှင် ကျွန်ုပ်တို့အား ချက်ချင်းပြောပါ။

အဆင့် ၁  သင့်အခြေအနေ သို့မဟုတ် သင် စောင့်ရှောက်ပေးနေရသူ၏ အခြေအနေ ပြောင်းလဲမှု တစ်စုံတစ်ရာအပေါ် စိုးရိမ်နေသလား။ ကျွန်ုပ်တို့အား ပြောပါ။

အဆင့် ၂  စိုးရိမ်နေသလား။ ကျွန်ုပ်တို့၏ အကြီးတမ်း ဝန်ထမ်းနှင့် ပြောဆိုဆွေးနွေးပါ။

အဆင့် ၃  အကယ်၍ သင် အပူတပြင်း စိုးရိမ်ပူပန်နေလျှင် ကိုဖုန်းဆက်ပါ

သင့်ကိုသင် သို့မဟုတ် သင် ချစ်ခင်ရသူ အကြောင်း သင် အသိဆုံးဖြစ်သည်။
ကျွန်ုပ်တို့ သင့်အား နားထောင်ပါမည်။

